

အပ်ထိမ္ဒီ နဲ့ <at hto: hmo> 一种蘑菇(干后可插存针用)  
အပ်ထောက် နဲ့ <at htaut> 顶针  
အပ်ထည် နဲ့ <at hte> 顾客定做之物(衣服、首饰等)  
အပ်ဖုံး နဲ့ <at n- pha:> 针眼  
အပ်ဖုံးပေါက် နဲ့ <at n- pha: baut> 针眼  
အပ်ခဲ့ ကဲ <at hnan> ①交托, 委托, 托付: ဆရာတဲ့ ~ ၍  
သင်ကြားမောင်။ 送到老师那儿学习。②存(款), 存放: ပြည့်  
သူတို့သည်မြစ်တို့ကောင်း ငွေများ ကုံးတော်များတွင် ~ ထားကြ  
သည်။ 人民把自己的积蓄都存到银行里。③捐赠; 给予, 移交: အဘိုးတော်သာစာဖွှဲ့များကိုကျောင်းသို့ ~ ထို့ကိုသည်။  
将珍贵图书捐赠给学校。  
အပ်ထုံး နဲ့ <at han thu> 存放者, 储户  
အပ်နှင့် ကဲ <at hnин:> 授与, 给予, 移交: ရှုထုံးအာဏာ  
များစွာ ~ ထားပောည်။ 授与人民很多权力。/ ထို့နှင့်ကို  
~ သည်။ 移交王位。  
အပ်ပြန်ချုပ် နဲ့ <at pyan gyout> (缝纫中的)扣针(脚),  
回针  
အပ်ပြန်ပေါက် နဲ့ <at pyan baut> = အပ်ပြန်ချုပ်  
အပ်ဖျား နဲ့ <at phya:> 针尖: ~ ချေစရာနေရာ 立锥之地  
အပ်မြှုပ် ကဲ <at hmyout> (驱邪)埋针於皮下  
အပ်ရဲ ကဲ <at ya> = အပ်စပ်  
အပ်လဲ ကဲ <at hlwe:> = လဲအောင်  
အပ်လျှို့တော် နဲ့ <at sho daw> 皇家裁缝  
အပ်လျှို့သမား နဲ့ <at sho dh-ma:> (古)裁缝  
အပ်သွား နဲ့ <at thwa:> 针尖  
အပ်သွားချုပ်ပါ ကဲ <at thwa: khyi pa> ①(喻)随心所欲:  
たのむこと何でもやるよ! ~ လုပ်ငန်တာပေါ့။ 单身一人当然想干什么就可以干什么啦! ②形影不离: လုပ်  
မယားနှစ်ယောက်ထဲရှိကြတာ ~ ဖြစ်သင့်တယ်။ 夫妻应该形影不离。  
အပ်ပျိုးထင်း ကဲ <at u: pe' htan:> 斤斤计较: အရာရှုတွဲ  
~ နောက်လျှင်ခရီးပေါက်ပည့်မဟုတ်၏။ 如果事事都斤斤计较, 工作就不会有成效。  
အပ္ပာဒာ နဲ့ <at p- ma da:> [巴]铭记在心  
အပို ကဲ <eit> ①睡, 躺着: လူကြီးရွှေ့ ~ မနေစိုးနဲ့။ 不要在大人面前躺着。②不运动, 不转动, 停止活动, 如:  
ငွေအိုးကြန်အိပ်စောင်းဆိပ်等 / ငွေ ~ သည်။ 资金积压。  
③(漆、树脂等)干了: သဘောဓား ~ ပြု။ 油漆干了。/  
လေသလုပ်ထားယော်ဓား ~ လွယ်တယ်။ 晾着的油漆容易干。  
④(火车、飞机等)停留过夜: စာရွှေးယားကြိုသည်မန္တော်ဘူး  
တာတွင်ည်။ ~ သည်။ 邮车夜间在曼德勒火车站过夜。  
⑤某些植物叶子在晚间收缩 ⑥(占卜)人的命与某星共命运(指运气好)  
အပိုခုံး နဲ့ <eit khan:> 卧室

အပိုချင်ပြု ကဲ <eit khyin byei> 解困: ကျောင်းကား ~  
အောင်ရေအေးနှင့်မျက်နှာသစ်လိုက်သည်။ 为了解困, 我用冷水洗了个脸。  
အပိုချုံးထူး ကဲ <eit khyin mu: du:> 极度困倦, 困得睁不开眼皮  
အပိုချိုး I နဲ့ <eit khyein:> [英 exchange] (电话)交换台;(外币)兑换; 兑换率 II ကဲ <eit khyein:> 交换; 交流; 调换  
အပိုချိုးစောင်ခလုတ်ခု နဲ့ <eit khyein: set kh- lout khon>  
[英·缅 exchange + စက်ခလုတ်ခု] = အပိုချိုး  
အပိုင်းကဲ <eit ngait> 打磕睡  
အပိုငွေး ကဲ <eit ngwei' khya> 催眠  
အပိုငွေးမိုး ကဲ <eit ngwei' mi> 被催眠  
အပိုစက် ကဲ <eit set> 睡, 睡觉  
အပိုစင် နဲ့ <eit sin> 行军床, 帆布床, 铺, 床  
အပိုစင်တဲ့ နဲ့ <eit sin dwe:> 卧铺车厢  
အပိုဆေး နဲ့ <eit hsei:> ①安眠药 ②擦到油漆中去的催干剂  
အပိုဆောင် နဲ့ <eit hsaun> 囚犯住的房间  
အပိုဇော် နဲ့ <eit zaw:> = အပိုတုံးတက်  
အပိုတုံးတက် ကဲ <eit tan: kho> = အပိုတုံးတက်  
အပိုတုံးတက် ကဲ <eit tan: tet> (鸡、鸟等)归巢  
အပိုတုံးဝင် ကဲ <eit tan: win> = အပိုတုံးတက်  
အပိုနောက် ကဲ <eit nei phaut> 失眠  
အပိုနှစ်မှား ကဲ <eit no: son hmwa:> = အပိုမှန်စုံမှား  
အပိုနှစ်ဦး ကဲ <eit no: hta:> 起床  
အပိုပုံးကြီး နဲ့ <eit pout kyi:> (贬)贪睡鬼  
အပိုပျော် ကဲ <eit pyaw> 睡着, 熟睡: ဗု ~ ရာမျိုးလာသည်။  
他从熟睡中醒来。  
အပိုပျက် ကဲ <eit pyet> 睡不好, 失眠  
အပိုဖောင်းစောင် နဲ့ <eit phan zaun> 为皇帝皇后等轮流守夜者, 御更夫  
အပိုဖုန်ဆောင် နဲ့ <eit phan zaun> 皇帝寝宫  
အပိုဖန်တော်သား နဲ့ <eit phan daw dha:> 宫廷守夜人, 御更夫  
အပိုဖန်သား နဲ့ <eit phan dha:> = အပိုဖန်တော်သား  
အပိုမူးစောင် ကဲ <eit mu: s- met> = အပိုမှန်စုံမှား  
အပိုမောက် ကဲ <eit maw: kya> 熟睡, 沉睡, 酣睡  
အပိုမက် နဲ့ <ein' met> 梦: ~ ဆိုး: 恶梦  
အပိုမက်ကောက် ကဲ <ein' met kaut> 解梦, 圆梦  
အပိုမက်းမော် ကဲ <ein' met pei:> (迷信)托梦  
အပိုမက်ပြို ကဲ <ein' met pyan> ①叙述梦中事 ② = အပိုမက်းမော်  
အပိုမက်းမော် ကဲ <ein' met phat> (迷信)圆梦  
အပိုမက်းမော် ကဲ <ein' met met> 做梦